

- (喻)转达(情况)  
 ဖောက်သည်။ နဲ့ <phaut hte zei> 批发价格  
 ဖောက်သည်ပေး ကဲ <phaut the pei> 按批发价出售  
 ဖောက်သည်ပင်သည် နဲ့ <phaut the pin the> 老主顾, 也有人解释为到农村经商者为 ဖောက်သည်, 在城镇经商者为 ပင်သည်; 另有人解释为购物多的主顾为 ဖောက်သည်, 批发商为 ပင်သည်  
 ဖောက်သည်ပျက် ကဲ <phaut the pyet> 失去了主顾, 得罪了主顾: မင်းဒီလိုအပေါက်ဆိုယ် ~ ထိမ်ပျော်။ 象你这样说话不和气, 主顾们都会不来了。  
 ဖောက်သူဗုံး ကဲ <phaut thwe> ①开凿水渠 ②经商, 贸易, 交易  
 ဖောက်ဆိုတ် နဲ့ <phaut eit> 衣服的插兜  
 ဖင် ကဲ <phin'> 拖延, 耽搁, 迟缓: ခရီး ~ သည်။ 路上耽搁时间。  
 ဖင်ကြာ ကဲ <phin' kya> 迟缓, 延误, 耽误: ထုတ်မှာကားပျက် သွားလို ~ တာပါ။ 路上车坏了, 延误了时间。  
 ဖင်စား ကဲ <phin' sa:> (书)耽搁, 拖延  
 ဖင်ဆိုင်း ကဲ <phin' hsain:> 拖延, 延缓  
 ဖင်ညားး ကဲ <phin' nyaun:> = ဖင်ကြာ  
 ဖင်ရေး ကဲ <phin' hnei:> 迟缓, 迟延  
 ဖင်း ကဲ <phin' hnwe:> 拖沓, 拖拉: စောင်ဆွေးနွေးပွဲကို ~ စောင်း။ 使谈判拖延下去。  
 ဖင်လေး ကဲ <phin' lei:> 迟缓, 缓慢  
 ဖင်လွှာ ကဲ <phin' lwe:> = ဖင်း  
 ဖင်သောင်း ကဲ <phin' thaun:> (书)耽误  
 ဖင် I နဲ့ <phin> ①屁股, 臀 ②肛门 ③(东西的)底部: အေး ~ 锅底 II ကဲ <phin> 进退维谷, 迟疑, 犹豫不决: ဝို့ ~ သည်။ 心里迟疑不定。  
 ဖင်ကပ် နဲ့ <phin gat> (剩下的)底子, 残滓: ထက်ဖက်ရည် ~ 杯里的茶叶底子 / အရက်ပုလင်း ~ 瓶里的酒底子  
 ဖင်ကျော်ဘားဘီ နဲ့ <phin gyat baun: bi> 牛仔裤  
 ဖင်ခုံ နဲ့ <phin gu:> 坐垫  
 ဖင်ခေါင်းကျော် ကဲ <phin gaun: kye> 吹牛, 逞能: ငါဟင်း လိုပ်ခေါင်းမာကျော်တတ်ဘူးဘုံး။ 我不会像你那样吹牛。  
 ဖင်ဦးပြို့ ကဲ <phin nyein> 坐得住: ခင်ဦးဥုံးလိုက်ဖင်ဦးပြို့ဘူး။ 你弟弟坐不住。  
 ဖင်စီး နဲ့ <phin si gan> 香烟的过滤咀  
 ဖင်ဆော့ နဲ့ <phin hsaw> (妇女)放荡, 水性杨花  
 ဖင်ညားးရိုး နဲ့ <phin yaun: yo:> 【解】尾骨  
 ဖင်တဗြာဗြာ ကဲ <phin d-gywa' gywa'> 坐不住, 不安稳: ကိုးနာရီခဲ့မှုံးရတားထွက်မှား ~ ဖြစ်ပေါ်နဲ့။ 火车九点三十分才开呢, 别着急。 / ~ လုပ်နေတယ်။ 坐不住。  
 ဖင်တရှုတွဲ ကဲ <phin d-yut hswe> 屁股拖地, 屁股擦地
- ဖင်တရှုတ်တို့က <phin d-yut tait> = ဖင်တရှုတ်နဲ့ ဖင်တို့ က <phin ton> (粗)发抖, 害怕, 发怵: သူ့ကို ~ အောင်ကြောက်တယ်။ 怕他怕得要命。  
 ဖင်ထောင် ကဲ <phin htaun> ①身体倒立 ②(转)景况不佳, 乱了套: တော်တိုင်းပြည်စီးပွားရေးကတော့ ~ နေတာပဲ။ 一些国家经济不景气。  
 ဖင်ထိုင်းကဲ <phin htain kya> 一屁股坐地上: စကိုတိုး သင်မှာခဏခဏ ~ တာမဆန်ပါဘူး။ 刚学滑冰经常摔倒并不新鲜。  
 ဖင်တိုင်း နဲ့ <phin dain gon> 小板凳  
 ဖင်နိုလ် ကဲ <phin ni la> 性口患脱肛病  
 ဖင်းနေး ကဲ <phin nwei:> 坐的时间长: ~ အောင်တောင်မှ ထိုင်ပြန်သာတယ်။ 凳子还没坐热就回去了。  
 ဖင်ပေး ကဲ <phin pei:> 背向着, 背对  
 ဖင်ပေါ့ နဲ့ <phin paw> 勤快, 殷勤: ~ တဲ့လူ 勤快的人  
 ဖင်ပြန်ခေါင်းပြန် ကဲ <phin byan gaun: byan> ①一颠一倒地(放): ~ ထည့်ယင်ပုလင်း၏လုံးဆဲတာပေါ့။ 一颠一倒地可放六个瓶子。②翻来复去, 仔细地(看): ဖွေ့ညှုးလေးကို ~ ကြည့်ပြီးရှုံးနေတယ်။ 翻来复去地挑选东西。  
 ဖင်ပော်လေး ကဲ <phin phin lei:> 迟缓, 缓慢  
 ဖင်ဗုံးတောင်းထောင် ကဲ <phin bu: daun: htaun> 撫着屁股: ခုတင်ပေါ်မှာ ~ ရက်သားအိပ်ပျော်သွားတယ်။ 趴在床上摸着屁股睡着了。  
 ဖင်ဗုံးတောင်းကန်း ကဲ <phin bu: daun: kon:> = ဖင်ဗုံးတောင်းထောင်  
 ဖင်မြို့ညားး နဲ့ <phin myi: nyaun:> 【解】尾骨  
 ဖင်မြဲ နဲ့ <phin mye:> (喻)坐得住, 长呆下去: အလုပ်လုပ်တဲ့အခါ ~ မှုအလုပ်တွင်ကျယ်တယ်။ 干工作要坐得住才有效率。  
 ဖင်လေး နဲ့ <phin lei:> (喻)手脚懒: အကော် ~ တဲ့လူဗုံး သူ့ကိုဝိုင်းလို့မဖြစ်ပါဘူး။ 这个人手脚太懒不能叫他干。  
 ဖင်လှုံး နဲ့ <phin lan> 芬兰  
 ဖင်လိမ်းကွင်းအကာ နဲ့ <phin lein gwin: a-ka> 呼拉圈舞  
 ဖင်လျက်ဆားပြီး ကဲ <phin yet hsa: phyu:> 溜须拍马地, 低三下四地: ~ လုပ်တာမကောင်းဘူး။ 溜须拍马不好。  
 ဖင်ဝါး နဲ့ <phin wa:> 肛门  
 ဖင်သီ ကဲ <phin thi> 屁股擦地(多用于狗)  
 ဖင်း ကဲ <phin:> 偏袒, 偏向  
 ဖောင် I နဲ့ <phaun> ①筏, 木排: သစ် ~ 木排 / ဝါး ~ 竹排 / ~ ထိုးဝါး 篙 / ~ စီးယင်းရောင်း (成)坐在木排上却喝不到水,(喻)种田人吃不上饭。②[英 form](俚) (女人的)外形, 体形: ~ တောင်တဲ့အမျိုးသမီး 体形丰满的女性 ③[英 form] 印版: ~ စီးသည်။ 排版。④[英 form] 表格: ငွေ့လွှာ ~ 汇款单 II မဲ <phaun> ①一人加一